

နားပန်တိုင် နဲ့ <n-ban: dain> 支撑纺车轮轴的两根木棍  
နားပန်းပေါက် နဲ့ <n-ban: baut> ①吊桶两边安提环的眼儿  
②车轴上安车辖的眼儿

နားပုံနာ နဲ့ <n-bout na> = နားပြည်ထိနာ  
နားပျိုး နဲ့ <na: byin: / n-byin:> 【解】耳垂  
နားပြည်ထိနာ နဲ့ <na: pyi yo na> 【医】腋耳  
နားပွဲ့ နဲ့ <n-bwin'> ①一种花朵状耳环 ②多边形螺母,  
铆钉帽

နားဖာ နဲ့ <n-phä> 耳屎,耳垢  
နားဖာကလော် နဲ့ <n-phä g-law> 耳挖子,耳挖勺儿  
နားဖာကလော် နဲ့ <n-phä gaw> = နားဖာကလော်  
နားဖာချိုး နဲ့ <n-phä gyei:/n-phä gyi:> = နားဖာ  
နားဖာချိုး နဲ့ <n-phä gyeit> = နားဖာကလော်  
နားဖက် နဲ့ <na: bet> ①耳垂 ②(戴耳环用的)耳朵眼儿  
③(戴在耳垂上的)耳环

နားဖောက် ကဲ <na: phaut> ①扎耳朵眼儿 ②订婚:  
ဖောင်ကိုကိုအေးမြင်သိသူင်းနေရာချေထားရန် ~ ၏။ (父母)安排  
梅欣同郭埃敏订婚。

နားမရုံကြုံ: နဲ့ <n-m-yan gwin:> 拴船桅索的铁环  
နားမရုံဆိုး: နဲ့ <n-m-yan sain:> 桅杆绳索,支桅索  
နားမျှလော် ကော် <na: hmya' lei dhan> 声音微弱: ဒီစကား  
မျိုးကို ~ မကြားထိပါ။ 一点也不想听到这种话。  
နားယောင် ကဲ <na: yaun> 轻信,信以为真: လူမှိုက်တွေ  
ပြောတိုင်နားမယောင်ကြပါနှင့်။ 不要轻信坏人的话。  
နားယောင်ကား ကော် <n-yaun pet ka:> 迷迷糊糊,糊里  
糊涂: အဖွဲ့ကြေးကလဲ ~ နှင့်မပြောစပ်ပါနဲ့။ 老太太,别糊  
里糊涂地插嘴。

နားယဉ် ကဲ <na: yin> 听惯,听顺耳: အစိတ္တအိမိပဲ့နောက်  
တော့ ~ ပြုပိုးသွားမှာပါ။ 开头总是这样,以后听惯了就  
好了。/ ဒီဂိုတ်အစကနားကလောတယ်၍ကြာတော့ ~ သွား  
တယ်။ 这音乐刚一即时觉得刺耳,听久了也就顺耳了。

နားယုံး နဲ့ <n-yan:> 火枪药池里的火药  
နားယုံက် ကဲ <na: shet> (古)听不明白

နားရုံး နဲ့ <n-yan> 缅甸少女扎耳朵眼儿仪式上的女伴  
နားရင်း နဲ့ <n-yin:> 耳根

နားရင်းထုတ် နဲ့ <na: yin: dout/n-yin: dout> 打象耳根的  
赶象工具

နားရင်းပါးရင်းအုပ် ကဲ <n-yin: p-yin: out> = နားရုံးအုပ်  
နားရင်းအုပ် ကဲ <n-yin: out> 打耳光: ~ ထည့်ထိုး၏။ 打  
了个耳光。

နားရှင်း: ကဲ <na: yain:> 耳生: ကော်လူလှုံတွေပြောဆိုနေ၍သော  
ဝကားကိုအပို့ကြီးတွေ ~ နေပါသည်။ 现在青年人说的话老  
头子听起来很耳生。

နားရည်ဝ ကဲ <na: yi wa' / na: yei wa'> 听熟了;听惯了:  
တော်ကြီးမြှောအနေ၍ကြောလိုပ်းစားကို ~ နေပြီ။ 因久住东  
枝市,对掸族话也就听熟了。

နားရွက် I နဲ့ <n-ywet> ①【解】耳朵 ②耳状物 II ကဲ  
<na: ywet> (古)听,倾听

နားရွက်ကုပ် I နဲ့ <n-ywet kout> 卷着的耳朵 II ကဲ  
<n-ywet kout> (喻)害怕: ခွောကလေးသည်နေ့ဗျာကိုထွေ<sup>ဗျာ</sup>  
ရသောအခါ ~ သွားသည်။ 小狗见到大狗吓得卷起耳朵。  
နားရွက်ခတ် ကဲ <n-ywet khat> (动物)扇动耳朵: နားရွက်  
မတ်ပဲနှေးထောင်သည်။ (谑)洗耳恭听。

နားရွက်ပါ နဲ့ <n-ywet pa> 【植】黑木耳 (Auricled, or Au-  
riculate)

နားရွက် ကဲ <na: shet> 听了难为情

နားရွင် ကဲ <na: shin> 耳灵: ပျက်စိကျယ်၍ ~ သည်။ 耳聰  
目明。

နားရွင်း ကဲ <na: shin:> 听明白,理解了: အခုထင်းပိုး ~  
စာရွှေ့ပါတယ်။ 可能会比现在更清楚。/ သူ့ပြောတာနားမရွင်း  
ဘူး။ 他讲的不清楚,听不懂。

နားရွှေ့ပါ ကဲ <na: shout> 听得糊涂: အကြောင်းတွေများလွန်လို့  
~ ကြိုးပါ။ 内容太多了,都听糊涂了。

နားလေထုက် ကဲ <na: lei ht wet> 【医】耳鸣

နားလေး ကဲ <na: lei:> ①耳沉,耳背 ② = နားရှုံး

နားလည် ကဲ <na: le> ①明白,懂得,理解,领会: ဆရာ  
ပြောတာကိုချက်ချင်း ~ ကြတယ်။ 立刻就明白了老师所说的话。  
/ ထိုကို ~ သည်။ 懂得音乐。②熟知,熟练,通晓:  
စက်မှုပညာကို ~ သည်။ 通晓工业技术。

နားလည်မူ နဲ့ <na: le hmu'> 谅解: သတိအချင်းချင်း ~ ရိုးကြ  
၏။ 他们互相谅解。

နားလန်း ကဲ <na: lan'> 怕听: မိလိုစကားကို ~ နှုန်း။ 怕听  
这种话。

နားလျှော့ ကဲ <na: hle'> 欺骗

နားလျှော့ပါးလျှော့ ကဲ <n-hle' p-hle'> 欺骗: သူ ဆိုကင့်ဝေးကို  
~ လုပ်ပြီးယူသွားတယ်။ 从他那里骗走了100元钱。

နားလျှော့ ကဲ <na: shan> 听到很多遍;传遍: ဒီသင်းကိုအရပ်  
ထဲကလှတွေ ~ တော့မှုသူ့ကြားရလော့တယ်။ 这消息在四邻中  
都传遍之后他才听到。

နားဝ I ကဲ <na: wa'> = နားရည်ဝ II နဲ့ <n-wa'> 耳孔

နားဝေး ကဲ <na: wei'> 听不清

နားဝေး ကဲ <na: wei> 听糊涂了: ခင်များပြောတာသူမရွင်းသေး  
ဘူး ~ နေတယ်။ 他还不清楚你说的意思,正糊涂着呢。

နားဝေးတောင် ကဲ <n-wei tein daun> 糊里糊涂,迷迷  
糊糊: ကော်စွာနားမလည် ~ ဖြစ်သွားသည်။ 没完全听懂,  
糊里糊涂。

နားဝေးနားဝေး ကဲ <n-wei n-zin> (古)不悦,痛心